



ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တကြိမ် အခြေအနေ တင်ပြချက်၊ ဇူဝါရီလ ၂ ရက်နေ့မှ ၁၅ရက်နေ့ထိ၊ ၂၀၂၃ ခုနှစ်
Karenni Civil Society Network

P.O. Box - 100, Mae Hong Son, 58000, Thailand
 Phone: 06 5329 7814, E-mail:kcsn2010@gmail.com

ဇူဝါရီလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်


ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တကြိမ် အခြေအနေ တင်ပြချက်၊ ဇူဝါရီလ ၂ ရက်နေ့မှ ၁၅ရက်နေ့ထိ၊ ၂၀၂၃ ခုနှစ်
ကရင်နီပြည်နယ်နှင့် ဖယ်ခုံမြို့နယ် အတွင်း စစ်ကောင်စီ၏ ချိုးဖောက်မှုများ အကျဉ်း

စဉ်		ဖေဖော်ဝါရီ ၁ - ဇူဝါရီလ ၁ရက်၊ ၂၀၂၃	ဇူဝါရီလ ၂ရက်- ၁၅ရက်၊ ၂၀၂၃	စုစုပေါင်း
၁	အရပ်သားများ သတ်ဖြတ်ခံရခြင်း	၂၈၈	၂	၂၉၀
၂	အရပ်သားများ ဖမ်းဆီးခံရခြင်း	၃၃၄		၃၃၄
၃	အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်း	၃၁၆	၆	၃၂၂
၄	အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ			
	လွိုင်ကော်မြို့နယ်	၁၀၂	၁	၁၀၃
	ဒီးမော့ဆိုမြို့နယ်	၄၁၉		၄၁၉
	ဖယ်ခုံမြို့နယ်	၂၇၇	၅	၂၈၂
	ဖရူဆိုမြို့နယ်	၅၉		၅၉
	ဘောလခဲမြို့နယ်	၂		၂
	ရှားတောမြို့နယ်	၁		၁
၅	ထုတ်ပယ်ခြင်းခံရသော CDM ပညာရေးဝန်ထမ်းများ			
	ဖရူဆိုမြို့နယ်	၅၂၆		၅၂၆
	ဒီးမော့ဆိုမြို့နယ်	၁၁၂၃		၁၁၂၃
	မယ်စွဲမြို့နယ်	၇၈		၇၈
	ဖါးဆောင်းမြို့နယ်	၁၅၂		၁၅၂
	ရှားတောမြို့နယ်	၅၄		၅၄
	ဖယ်ခုံမြို့နယ်	၆၄၈		၆၄၈
	ဘောလခဲမြို့နယ်	၄၂		၄၂
	စုစုပေါင်းထုတ်ပယ်ခြင်း	၂၆၂၃		၂၆၂၃

ထွက်ပြေးတိမ်းရှောင်မှုများအကျဉ်း

စဉ်	မြို့နယ်	ခန့်မှန်းဦးရေ ဇွန်ဝါရီလ ၁ရက်နေ့ အထိ	IDPs အသစ် ဇွန်ဝါရီလ ၂ ရက် - ဇွန်ဝါရီလ ၁၅ ရက်	စုစုပေါင်း ထွက်ပြေးတိမ်းရှောင်မှုများ
၁	လွိုင်ကော်	၅၂၃၁၁		၅၂၃၁၁
၂	ဒီးမော့ဆို	၇၈၂၆၅		၇၈၂၆၅
၃	ဖရူဆို	၄၄၀၃		၄၄၀၃
၄	ဖါးဆောင်း	၄၀၀၀		၄၀၀၀
၅	ဖယ်ခုံ	၅၆၀၀၀		၅၆၀၀၀
၆	ရှားတော	၂၃၉၅		၂၃၉၅
၇	မယ်စုံ	၁၀၀၀		၁၀၀၀
၈	ဘောလခဲ	၃၇၄၁		၃၇၄၁
	စုစုပေါင်း	၂၀၂၁၁၅		၂၀၂၁၁၅

စကစ စစ်ဆင်ရေးများနှင့် ချိုးဖောက်မှုများပြုလုပ်သည့်နေရာ၊ ဇွန်လ(၂)ရက်မှ ဇွန်လ(၁၅)ရက်၊ ၂၀၂၃ခုနှစ်



- စစ်ကောင်စီမှ လက်နက်ကြီးများ နေရာအနှံ့ပစ်ခတ်မှုကြောင့် သက်ကြီး နှစ်ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာရရ

ဇန်နဝါရီလ ၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကရင်နီပုဒ်ပေါင်းတပ်များသည် စစ်ကောင်စီတပ်များ၏ ရှေ့တန်း တပ်စခန်းများအတွက် အသုံးအဆောင်များ ပို့ဆောင်နေသော လမ်းကြောင်းအား ကာကွယ်တာဆီးသည့် အနေဖြင့် လွိုင်ကော် - ဘောလခဲလမ်းအား ဆက်လက်ပိတ်ထားခဲ့သည်။ လွန်ခဲ့သော နှစ်ပတ်အတွင်း စစ်ကောင်စီတပ်များသည် က်နက်ကြီးများကို အသုံးပြုပြီး အရပ်သားများရှိရာသို့ ရမ်းသန်းပစ်ခတ်ခြင်းဖြင့် အရပ်သားများအား ဒုက္ခရောက်အောင် ဆက်လက်ပစ်ခတ်နေခဲ့သည်။ လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် လွိုင်ကော်၊ ဒီးမော့ဆိုနှင့် မိုးမြဲမြို့နယ်တို့တွင် သက်ကြီး နှစ်ဦး ထိမှန် သေဆုံး သွားခဲ့ပြီး ၆ ဦးထိမှန်ဒဏ်ရာ ရရှိသွားခဲ့သည်။

ဇန်နဝါရီလ (၃)ရက်၊ နေ့လည် ၁၁ နာရီခန့်တွင် စစ်ကောင်စီမှ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခြင်းကြောင့် လွိုင်ကော်မြို့နယ်၊ ဒေါမူးကလား ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား (၂)ဦးအား ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည့်အပြင် နေအိမ်လည်း ထိခိုက်ပျက်စီးမှုရှိခဲ့သည်။ ည (၇)နာရီခန့်တွင် ဒီးမော့ဆိုအနောက်ဘက်ခြမ်း ထီးဆို စစ်ရှောင်စခန်းပေါ်သို့ လက်နက်ကြီး ၂ လုံးကျရောက်ပေါက်ကွဲခဲ့ရာ လက်နက်ကြီးစမှ လွင့်စင်ကျရောက် ခဲ့ပြီး တဲအတွင်းအသက် (၅၅)နှစ်အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦး၏ ပေါင်အား ထိမှန်ကာ သွေးထွက်လွန်၍ သေဆုံးသွားခဲ့ပါသည်။ ဒီးမော့ဆိုအရှေ့ခြမ်းတွင်းလည်း လက်နက်ကြီးကြောင့် အသက် ၇၇ နှစ်အရွယ် အမျိုးသားတစ်ဦး၏ ဘယ်ဘက်လက်အား လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့သည်။

ဇန်နဝါရီ ၅ ရက်၊ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် မိုးမြဲမြို့နယ်၊ ဝါရီဆူးပလိုင်ကျေးရွာသို့ ကျရောက် ပေါက်ကွဲသဖြင့် နေအိမ် ထိခိုက်ပျက်စီးမှုများ ရှိသည်။

ဇန်နဝါရီလ (၇)ရက်၊ ဖယ်ခုံမြို့နယ်၊ တောင်ပိုကြီးရွာတွင် စစ်ကောင်စီတပ် စကခ(၇)မှ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခြင်းကြောင့် ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲကာ နေအိမ် (၂)လုံး ထိမှန်ပျက်စီးခဲ့ပါသည်။

ဇန်နဝါရီလ (၈)ရက်၊ ည (၈)နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ် ခမရ ၄၂၂ တပ်မှ လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် မိုးမြဲမြို့၊ ပွဲကုန်း ၁ ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၆၆နှစ်အရွယ် အမျိုးသားတစ်ဦး ထိမှန် သေဆုံးသွားခဲ့ပါသည်။



ထီးဆို စစ်ဘေးရှောင်စခန်းမှ လက်နက်ကြီးထိမှန်သေဆုံး ဒီးမော့ဆိုမြို့နယ်



စကခ၏ လက်နက်ကြီးကြောင့် အရပ်သားများ ထိမှန်ဒဏ်ရာရရှိ လွိုင်ကော်မြို့နယ်

ဇန်နဝါရီလ ၁၀ရက်၊ နံနက် ၉ နာရီဝန်းကျင်ခန့်တွင် ဖယ်ခုံမြို့နယ်၊ အနောက်ကယန်းအုပ်စုအတွင်း စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် နာရီဝက်ကျော်ကြာအောင် ပျံဝဲခဲ့မှုကြောင့် ကျောင်းတက်နေသည့် ကျောင်းသူသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသည်။

ဇန်နဝါရီလ ၁၁ရက်၊ ည (၉)နာရီဝန်းကျင်၌ လွိုင်ကော်မြို့၊ ပန်ကန်း-ရွာတန်းရှည်ကျေးရွာအနီးတွင် စစ်ကောင်စီ တပ်နှင့် ကရင်နီပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။

ဇန်နဝါရီလ (၁၂)ရက်၊ ဖရူဆိုမြို့ရှိ နန်းဖဲ- ဘောလခဲ- ထူးချောင်းလမ်းမကြီးအား ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားကြောင်းနှင့် ခရီးသွားလာခြင်း၊ ကုန်သွယ်ခြင်းများမပြုရန် KNDF B-16မှ ထုတ်ပြန်ထားပါသည်။ ထိုရက်တည်းတွင် KNDF B-04 နှင့် Pruso PDF ဖရူဆိုတွင်ရှိသော စစ်ကောင်စီတပ်စခန်းအား စနိုက်ပါဖြင့် သွားရောက်တိုက်ခိုက်ကာ စစ်ကောင်စီမှ စစ်သားနှစ်ဦး သေဆုံးသွားခဲ့သည်။

ဇန်နဝါရီလ ၁၅ ရက်၊ နံနက်ပိုင်းတွင် ဒီးမော့ဆိုအရှေ့ခြမ်းရှိ ကျေးရွာတွေထဲကို လက်နက်ကြီး ၁၀ လုံး ထက်မနည်း ပစ်ခတ်ခဲ့ပြီး ကျရောက်ပေါက်ကွဲကာ လူနေအိမ်အချို့ ထိခိုက်ပျက်စီးမှုများရှိပြီး ဒီးမော့ဆို အနောက် ဘက်ခြမ်းတွင်လည်း လက်နက်ကြီး အလုံး ၂၀ ကျော် ပစ်ခတ်ခဲ့သည်။ ထိုတရက်တည်းတွင် ကယားပြည်နယ်နေ အခမ်းအနားကျင်းပနေစဉ် ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး အရပ်သားတစ်ဦးသေဆုံးကာ ရှစ်ဦးဒဏ်ရာရရှိကြောင်း စစ်ကောင်စီ၏ သတင်းစာမျက်နှာတွင် ဖော်ပြသည်။ သည့်အပြင် ဖရူဆိုမြို့နယ်၊ လောဘူးဒါးရပ်ကွက်အတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ရင်း ၄ နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်များ၏ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် KNDF B 04 မှ ရဲဘော်တစ်ဦး ထိမှန်ဒဏ်ရာ ရရှိသွားခဲ့သည်။ ညနေ ၃ နာရီအချိန်တွင် လွိုင်ကော်မြို့နယ် လွိုင်လင်လေးသို့ စစ်ကောင်စီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး တစ်လုံးကျရောက် ပေါက်ကွဲမှုကြောင့် မိသားစုဝင် ၃ ဦး ထိမှန်ဒဏ်ရာ ရရှိသွားခဲ့သည်။ ထိမှန်ဒဏ်ရာ ရရှိသွားခဲ့သည့် အမျိုးသားတစ်ဦးသည် ညာဖက်လက်မောင်းထိမှန်၍ ဘယ်ဘက် ခြေချောင်း နှစ်ချောင်းပြတ်ပြီး အမျိုးသမီး နှစ်ဦးမှာမူ ညာဘက်လက်မောင်း ယမ်းစထိမှန်ဒဏ်ရာ ရရှိသွားခဲ့သည်။

Contact persons:

Khu Ko Reh Tel: +666 5329 7814

Khu Ruby Tel: +666 3184 2980

Website : www.karennicsn.org

Facebook: Karenni Csn (or) <https://www.facebook.com/kcsnengbur>

Email: kcsn2010@gmail.com